

Burmese Buddhist Association

15 W110 Forest Lane, Elmhurst, IL 60126 • (630) 941 7608 • www.bba.us



မြန်မာဗုဒ္ဓဘာသာ အသင်း ဘုန်းတော်ကြီးကျောင်း (ချီကာဂို)



မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ



ဖိတ်ကြားလွှာ

မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီးကျောင်း (ချီကာဂို)မှာ သီတင်းသုံး ဝါဆို ဝါကပ်တော်မူကာ ပုရိမဝါမှ ထမြောက်တော်မူသော သံဃာတော်အရှင်သူမြတ် အရှင်ကုမာရနှင့် တချို့ မြို့နယ်တွေက ပင့်သံဃာတော် (၁၁) ပါး အပါအဝင် ဆရာတော် သံဃာတော် (၁၂) ပါးတို့ကို မဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းကြပါမယ်။ ၂၀၂၂ ခုနှစ် မဟာဘုံကထိန် မ-တည် အလှူရှင်များ ဦးဟန်စိန်+ဒေါ်စောတည်၊ ဦးစောထွန်း+ဒေါ်စန္ဒာဝင်း၊ ကိုစောလှိုင်+မမိမိထွန်း၊ ကိုဖိုးကျော်+မစုနွှာအောင် တို့က ရပ်နီး ရပ်ဝေး ဓမ္မမိတ်ဆွေအပေါင်းတို့ကို မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်ကြဖို့ လေးလေးစားစား ဖိတ်ကြားပါတယ်။

မဟာဘုံကထိန်ပွဲတော်နေ့မှာ သံဃာတော်များကို ကထိန်သင်္ကန်းတစ်စုံ ဒေါ်လာ ၅၀ နှုန်းနှင့် လှူဒါန်းနိုင် သလို ပဒေသာပင် (၁၂) ပင်အတွက် တပင်လျှင် ဒေါ်လာ ၁၀၀ နှင့်အထက် ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ် လှူဒါန်းနိုင်ပါမယ်။ ရပ်ဝေး ဓမ္မမိတ်ဆွေများ လှူဒါန်းလိုပါက **BBA** လိပ်မူကာ တိုက်ရိုက်ပေးပို့နိုင်ပြီး၊ ပဒေသာပင်အတွက် ကြိုတင် စာရင်းပေးလိုပါက သတင်းနှင့် ပြန်ကြားရေး (ဖုန်း ၈၁၅ ၅၀၁ ၁၂၉၆) ကို ဆက်သွယ်နိုင်ပါတယ်။

မ-တည်အလှူရှင်များက မဟာဘုံကထိန်ပွဲတော်မှာ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်တို့ကို ကြက်သားဟင်း၊ ငါးကြော်နှုပ်၊ မာလာရှမ်းကောဟင်း (ဝက်သား၊ ပုစွန်)၊ သရက်သီးသုပ်၊ ပဲနီလေးဟင်းခါး၊ ငါးပိရည်၊ တို့စရာ၊ မြန်မာမုန့်မျိုးစုံ၊ သစ်သီးစုံနှင့် မြန်မာလက်ဖက်ရည်တို့ဖြင့် လှူဒါန်းဆက်ကပ် ဧည့်ခံ ကျွေးမွေး ကြပါမယ်။

- | | |
|--------------------|---|
| ကထိန်ပွဲတော်နေ့ ။ | ။ ၂၀၂၂ နိုဝင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့ |
| | (၁၃၈၄ တန်ဆောင်မုန်း လဆန်း ၁၄ ရက်) |
| နံနက် ၁၁:၀၀ နာရီ ။ | ။ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်ပါမယ်။ |
| နံနက် ၁၁:၃၀ နာရီ ။ | ။ ဧည့်ပရိသတ်တွေကို နေ့လယ်စာ ကျွေးမွေးဧည့်ခံပါမယ်။ |
| နေ့လယ် ၁:၀၀ နာရီ ။ | ။ ကထိန်သင်္ကန်းနှင့် ပဒေသာပင် စုပေါင်းဆက်ကပ်လှူဒါန်းပြီး တရားတော်နာ၊ ရေစက်ချ အမျှဝေကြပါမယ်။ |



Kathina Robe Offering Ceremony

Dear Dhamma Friends,

You are cordially invited to join us in **BBA** Kathina Robe Offering Ceremony on **Sunday, November 6th, 2022**. To ensure a memorable celebration, we have invited (11) monks from the other states to participate together with **BBA** resident Ashin Kumara.

2022 Kathina Robe Offering Ceremony main donars are U Han Sein & Daw Saw Tee, U Saw Tun & Daw Sandar Wynn, Ko Saw Hla Khine & Ma Mi Mi Tun, and Ko Pho Kyaw & Ma Su Nandar Aung.

You are very welcome to offer the robes in person for fifty dollars (**\$50**) each and Padethabhin for one hundred dollars and above (**\$100 and above**) each. You may also reserve in advance by contacting **BBA** (630 941 7608) for robes and News and Information, Public Relations (815 501 1296) for Padethabhin.

Main donars are hosting a lunch with Chicken curry, Fried fish, Marlar rhamkaw (Pork, Shrimp), Mango salad, Bean soup, Ngapiree, Tosara, Burmese desserts, Fruits, and Burmese tea.

Date:		November 6th, 2022 Sunday
Time:	11:00 am	Lunch for Monks
	11:30 am	Lunch for Guests
	1:00 pm	Kathina Robe Offering & Padethebhin, Dhamma Talk and Merit Sharing

မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီးကျောင်း (ချီကာဂို)

၂၀၂၃ ခုနှစ် နှစ်ဆန်း အစီအစဉ်

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် တနင်္ဂနွေနေ့ နံနက် ၁၁ ၀၀ နာရီ - စုပေါင်း နေ့ဆွမ်းကပ်ခြင်း၊

နံနက် ၁၁ ၃၀ နာရီ - လက်ဆုံ စားသောက်ခြင်း။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် စနေနေ့

(၁၃၈၄ ခုနှစ် တပို့တွဲလပြည့်နေ့) စုပေါင်း ထမန်းပွဲ (အသေးစိတ်ကို ထပ်မံ ကြေငြာပါမယ်။)
